

မာတိကာ

၁။ လွတ်လပ်ခြင်း၊ ညီညွတ်ရေး၊ ကြီးပွားချမ်းသာရေး Liberty, Unity, Prosperity	၁
၂။ သဘာဝအလှနှင့် ပကသန်အလှ မျက်နှာချင်းဆိုင် ပြိုင်ကြစို့ NATURAL BEAUTY VIS-A-VIS SHOW BEAUTY	၉
၃။ အချိန်နှင့်ဒီဒေသသည် လူကိုပေးစေ TIME AND TIDE WAIF FOR NO MAN	၁၅
၄။ နိုင်ငံတော်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြ Ardently Safeguard our own nation	၁၉
၅။ ၂၀၁၂ ဖက်လာရီသော နှစ်သစ်ရောက်ပြီ 2012 the new year in the making	၂၅
၆။ လွတ်လပ်ရေးနေ့ အဓိဋ္ဌာန်များအတွက် ဝိုင်းရံမှု၊ လေးစားမှု ပြုကြပါစို့။ Show your respect for Independence Day Pledges	၃၁
၇။ အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကြစို့။ Let us face the challenges of the future	၃၇
၈။ ရှုထောင့်စုံ Views from many angles	၆၃
၉။ လူငယ်များ၏အခန်းကဏ္ဍ The role of youths	၆၉

လူငယ်များ၏အခန်းကဏ္ဍ

၁၀။ သာဓု၊ သာဓု၊ သာဓု (သာဓုဟုခေါ်ပါသည်) Well done	၇၃
၁၁။ ဖြည့်သွင်းစီ Civic rules	၇၇
၁၂။ ဆင်းခဲခြင်းမှ ရုန်းထွက်ကြစို့။ Let us struggle out of poverty	၆၃
၁၃။ ဇရာပိုင်း An old age (The dusk of life)	၇၁
၁၄။ နိုင်ငံသားကောင်းတစ်ယောက် A Good Citizen	၇၇
၁၅။ ပြိုင်ပွဲများ Competition	၈၃
၁၆။ မီးသည် တပည့်ကောင်းတစ်ယောက်နှင့် ဆရာဆိုးတစ်ဦးလည်းဖြစ်သည် Fire, a good servant but a bad master	၈၉
၁၇။ အသီးတစ်ရာ အညှာတစ်ခု Hundred fruits, Single stalk	၉၅
၁၈။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ Morale, Discipline, and Education	၁၀၃
၁၉။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ Prevention is Better Than Cure	၁၀၉
၂၀။ အမူအကျင့်များ Habits	၁၁၅
၂၁။ စာမေးပွဲအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ How I prepare for my examination	၁၂၁
၂၂။ စက်မှုလယ်ယာသို့ သွားကြစို့။ Let us go to mechanized farming	၁၂၇

၂၃။ အင်္ဂလိပ်စာ ကျွမ်းကျင်အောင် ကြိုးစားကြစို့။ Let us try to be proficient in English	၁၃၃
၂၄။ ကျန်းမာရေးချမ်းသာဖို့ ကာယလေ့ကျင့်ခန်းပုဂ္ဂိုလ်ကြစို့။ Let us try to be healthy and wealthy	၁၃၉
၂၅။ ခရီးသွားခြင်း၊ ခရီးသွားလုပ်ငန်း Tourism, Tourism Industry	၁၄၅
၂၆။ သူဦး ခိုး၍မကုန်၊ မီးခိုးတော့ အားလုံးကုန် Thief hardly takes all, but fire does	၁၅၁
၂၇။ အချိန်သည် ရွှေ Time is Gold	၁၅၇
၂၈။ ငြိမ်းချမ်းရေးပန်းပေါင်းတစ်ရာပွင့်ပါစေ Let a hundred flowers of peace bloom	၁၆၃
၂၉။ လောဘမီး၊ ဒေါသမီးများကို သတိပြုကြ We be aware of blaze of greed and anger	၁၆၉
၃၀။ ကျေးဇူးဆပ်ဖို့ ကြိုးစားကြစို့။ Let us try to repay gratitude	၁၇၅

